

လျှပ်စစ်သုံးယာဉ်များ၊ ဆက်စပ်ပစ္စည်းများနှင့် အပိုပစ္စည်းများအား တင်သွင်းလာရာတွင် ရှင်းလင်းထုတ်ယူရန်အတွက် လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အကျဉ်း

❖ ကုန်ပစ္စည်းတင်သွင်းသူမှ အောက်ပါအတိုင်း ဆောင်ရွက်ရပါမည် -

- (၁) လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းမှုနှင့်ပတ်သက်၍ အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက် ရရှိပြီးဖြစ်ရမည်။
- (၂) ကုန်သွယ်ရေးဦးစီးဌာန၏ သွင်းကုန်လိုင်စင် ရရှိပြီးဖြစ်ရမည်။
- (၃) သွင်းကုန်ကြေညာလွှာတင်သွင်းရာတွင် MACCS System ကို အသုံးပြု၍ တင်သွင်းရမည်။
- (၄) MACCS System အသုံးပြုနိုင်ခြင်း မရှိသော နေရာဖြစ်ပါက Manual စနစ်ဖြင့် ဆောင်ရွက်ရမည်။
- (၅) သွင်းကုန်ကြေညာလွှာနှင့်အတူ သွင်းကုန် လိုင်စင်၊ ကုန်တန်ဖိုးစာရင်း (Invoice)၊ ကုန်ထုပ် ပိုးစာရင်း (Packing List) ၊ ကုန်တင်တန်ဆာ (Bill of Lading) နှင့် အခြားလိုအပ်သည့် ကုန်သွယ်မှုဆိုင်ရာ စာရွက်စာတမ်းများ ပူးတွဲ၍ တင်ပြရမည်။
- (၆) လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်ပစ္စည်းများတင်သွင်း ရာတွင် အခွန်ကင်းလွတ်ခွင့်၊ သက်သာခွင့်များ နှင့်ပတ်သက်၍ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသော အမိန့်ကြော်ငြာစာများ နှင့်အညီ ဆောင်ရွက်ရမည်။

- (၇) အခွန်အခများ ပေးဆောင်ရန်အတွက် Deposit ဖြင့်လည်းကောင်း၊ P.O Cheque (Payment Order) (သို့မဟုတ်) Online Payment ဖြင့်လည်းကောင်း ပေးဆောင်နိုင်ရေး ဆောင်ရွက်ထားရမည်။

လျှပ်စစ်သုံးယာဉ်များ၊ ဆက်စပ်ပစ္စည်းများနှင့်အပိုပစ္စည်း များအား သွင်းကုန်လိုင်စင်မရမီ အကောက်ခွန် ကုန်လှောင်ရုံအတွင်း ထည့်သွင်းရာတွင် လိုက်နာဆောင်ရွက်ရမည့် အချက်များ

❖ Bonded Warehouse တွင် ထည့်သွင်းခွင့် လျှောက်ထား မည်ဆိုပါက အောက်ပါအတိုင်း ဆောင်ရွက်ရပါမည် -

- (၁) ဦးဆောင်ကော်မတီ၏ တင်သွင်းရန်ခွင့်ပြုချက် နှင့် Bonded Warehouse အတွင်း ထည့်သွင်းခွင့် ခွင့်ပြုချက် ပါရှိရမည်။
- (၂) ကုန်တန်ဖိုးစာရင်း (Invoice)၊ ကုန်ထုပ်ပိုးစာရင်း (Packing List) ၊ သက်ဆိုင်ရာ Bonded warehouse Code ပါဝင်သည့် ကုန်တင်တန်ဆာ (Bill of Lading) နှင့် အခြားလိုအပ်သည့် ကုန်သွယ်မှုဆိုင်ရာ စာရွက် စာတမ်းများ ပူးတွဲ၍ တင်ပြရမည်။
- (၃) လုပ်ငန်းအပ်နှံသူ ကုမ္ပဏီနှင့် လုပ်ငန်းလက်ခံ ဆောင်ရွက်မည့် Bonded Warehouse Operator တို့အကြား အကောက်ခွန်ကုန်လှောင်ရုံတွင် ကုန် ပစ္စည်း ထားသိုဝန်ဆောင်မှု တာဝန်ပေးအပ် လက်ခံခြင်း သဘောတူစာချုပ် ပါရှိရမည်။
- (၄) ကုန်ပစ္စည်းများ ဆိပ်ကမ်းသို့ မရောက်ရှိမီ ကုမ္ပဏီ နှင့် Bonded Warehouse Operator တို့မှ အကောက်ခွန်ကုန်လှောင်ရုံအတွင်း ထည့်သွင်း သိုလှောင်ခွင့်ပြုပါရန် အကောက်ခွန်ဦးစီးဌာနသို့ ကြိုတင်လျှောက်ထားရမည်။
- (၅) ကုန်သွယ်ရေးဦးစီးဌာန၏ ၃၀-၁၁-၂၀၂၄ ရက်စွဲပါ ဝိကုန်သွင်းကုန်နှင့် ပတ်သက်သည့် သတင်းလွှာ

(၇/၂၀၂၄) အရ EV မော်တော်ယာဉ် တင်သွင်းသူ များသည် အောက်ပါသတ်မှတ်ချက်အတိုင်း တင်သွင်းရမည် -

- (က) Battery Capacity - ≤ 75 kWh
- (ခ) Motor Capacity - ≤ 300 kw
- (ဂ) Driving Range - ≤ 500 km
- (ဃ) Price - USD 25000 နှင့် အောက်
- (င) Option - High-end EV မဖြစ်ရ

(၆) အထက်ဖော်ပြပါ အချက်များနှင့် ကိုက်ညီပါက ယခင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် ၆၈/၂၀၁၉ နှင့် အကောက်ခွန်ဦးစီးဌာန၏ ရုံးတွင်းညွှန်ကြား လွှာအမှတ် ၂၈/၂၀၂၀ တို့နှင့်အညီ စိစစ်၍ Bonded Warehouse ထည့်သွင်းခြင်း ၊ သိုလှောင်ခြင်း ၊ ထုတ်ယူခြင်းတို့ကို ဆောင်ရွက် သွားမည် ဖြစ်ပါသည်။



လျှပ်စစ်သုံးယာဉ်များ၊ ဆက်စပ်ပစ္စည်းများနှင့် အပိုပစ္စည်း များအား တင်သွင်းလာသည့်အချိန်တွင် ကွဲလွဲချက်များရှိပါက အရေးယူဆောင်ရွက်မှု အခြေအနေ

❖ တင်သွင်းလာသည့်အချိန်တွင် ကွဲလွဲချက်များရှိပါက ယခင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ၁၀-၁-၂၀၁၇ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၆/၂၀၁၇ ပါအဏ်ကြေး သတ်မှတ်ချက်များအတိုင်း အရေးယူဆောင်ရွက်မည် ဖြစ်ပါသည်။

စဉ်	ပြစ်မှု	ပြစ်ဒဏ် (ယာဉ်)	ပြစ်ဒဏ် (ဆက်စပ် ပစ္စည်းများ)
၁	Main Brand ကွဲလွဲခြင်း	ပြည်သူ့ဘဏ္ဍာ သိမ်းဆည်း	1/2 AV
၂	Brand (Not Found) ၊ C/O (Not Found)	ပြည်သူ့ ဘဏ္ဍာ သိမ်းဆည်း	1 AV
၃	Sub - Brand ကွဲလွဲခြင်း	1 AV	ကင်းလွတ်
၄	Type ကွဲလွဲခြင်း	1/2 AV	1/90 AV
၅	ယာဉ်အမျိုးအစား အုပ်စုကွဲလွဲခြင်း	ပြည်သူ့ ဘဏ္ဍာ သိမ်းဆည်း	-
၆	စီးပွား/ကူးသန်းမှ ခွင့်ပြုသည့် သတ်မှတ်ဘောင် နှစ်ကာလအောက် (၁)နှစ်ခန့်ခြင်းနှင့် (၂)နှစ်နှင့်အထက် နှစ်ခြင်း	ပြည်သူ့ ဘဏ္ဍာ သိမ်းဆည်း	-

	သတ်မှတ်ဘောင် ကာလအတွင်း နိမ့်ခြင်း	1/24 AV	-
၇	စီးပွား/ ကူးသန်းမှ ခွင့်ပြုသည့် သတ်မှတ်ဘောင် နှစ်ကာလအတွင်း မြင့်ခြင်း	1/48 AV	-
	သတ်မှတ်ဘောင် နှစ်ကာလ အထက်မြင့်ခြင်း	1/24 AV	-
၈	IL / IP / ID ဖော်ပြ ချက်များ ပူးတွဲ စာရွက် စာတမ်းပါ အချက်အလက် များ ကွဲလွဲ ကြေညာခြင်း (Mis-Declaration)		
	အခွန် ဘဏ္ဍာ ငွေထိခိုက် နှစ်နာမူရှိသော ကွဲလွဲမှုများ အတွက်	1/4 AV	1/360 AV မှ 1 AV အထိ
	အခွန် ဘဏ္ဍာ ငွေထိခိုက် နှစ်နာမူမရှိသော ကွဲလွဲမှုများ အတွက်	1/90 AV	
၉	IL / IP / ID ခွင့်ပြုချက်တွင် မပါရှိခြင်း	ပြည်သူ့ဘဏ္ဍာ သိမ်းဆည်း	ပြည်သူ့ဘဏ္ဍာ သိမ်းဆည်း (သို့) 1 AV

၁၀	ကုန်ပစ္စည်း ရောက်ရှိပြီးမှ ကုန်ပါစာရင်းချုပ် ပြင်ဆင်ခြင်း (ALC)		
	1 day to 15 days	1/24 AV	1/360 AV
	16 days to 30 days	1/12 AV	1/180 AV
	31 days to 60 days	1/6 AV	1/90 AV
	(61) days နှင့် အထက်	1/2 AV	1/24 AV

❖ သွင်းကုန်လိုင်စင်၊ သွင်းကုန်ကြေညာလွှာနှင့် ပူးတွဲ
စာရွက်စာတမ်းများတွင် Battery Electric Vehicle -
BEV ဟု ကြေညာထားပြီး မျက်မြင်စစ်ဆေးချက်အရ
အခြားလောင်စာဆီသုံး မော်တော်ယာဉ်များ၊ Hybrid
Electric Vehicle-HEV၊ Plug-in Hybrid Electric
Vehicle-PHEV များဖြစ်ကြောင်းတွေ့ရှိရပါက ယခင်
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ရုံး၏ အမိန့်ကြော်ငြာစာအမှတ် (၆/၂၀၁၇)အရ
အရေးယူခံရမည် ဖြစ်ပါသည်။

❖ ယခင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ၉-၆-၂၀၂၃
ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၄၀/၂၀၂၃ ပါ
(Valid For Prior Arrival- VPA) လိုင်စင် / ပါမစ်
ခွင့်ပြုချက် မရမီ ကုန်ပစ္စည်းရောက်ရှိခြင်းနှင့် ကုန်
ပစ္စည်း ရောက်ရှိပြီးမှ လိုင်စင်/ပါမစ် ပြင်ဆင်ချက်
ရရှိခြင်းတို့အပေါ် မော်တော်ယာဉ်များအတွက်
ဒဏ်ကြေးသတ်မှတ်ချက်များမှာ -

စဉ်	ပြစ်မှု	ပြစ်ဒဏ်
၁	(1) day to (20) days	ကင်းလွတ်
၂	(21) days to (30) days	1/ 24 AV
၃	(31) days to (40) days	1/ 4 AV
၄	(41) days to (50) days	1/ 2 AV
၅	(51) days to (60) days	1 AV
၆	(61) days နှင့် အထက်	သိမ်းဆည်း

❖ အထွေထွေကုန်ပစ္စည်းများအတွက် ဒဏ်ကြေး
သတ်မှတ်ချက်များမှာ -

စဉ်	ပြစ်မှု	ပြစ်ဒဏ်
၁	(1) day to (30) days	ကင်းလွတ်
၂	(31) days to (40) days	1/ 90 AV
၃	(41) days to (50) days	1/ 48 AV
၄	(51) days to (60) days	1/ 24 AV
၅	(61) days to (70) days	1/8 AV
၆	(71) days to (80) Days	1/4 AV
၇	(81) days to (90) days	1 AV
၈	(91) days နှင့် အထက်	သိမ်းဆည်း

❖ လျှပ်စစ်သုံးယာဉ်များ၊ ဆက်စပ်ပစ္စည်းများနှင့် အပိုပစ္စည်း
များတင်သွင်းမှုနှင့်ပတ်သက်၍ လွယ်ကူချောမွေ့စွာ
ဆောင်ရွက်နိုင်ရန်အတွက် အောက်ပါဖုန်းနံပါတ်များသို့
ဆက်သွယ်ဆောင်ရွက်နိုင်ပါသည် -

ကာကွယ်ရေးဌာနခွဲ
09-956682694 , 09-5051455
ထုတ်/သွင်းဌာနခွဲ
09-787810554 , 09-400531545
Bonded Warehouse(ရွာသာကြီး)
09-444450336 , 09-250483717

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန
အကောက်ခွန်ဦးစီးဌာန



လျှပ်စစ်သုံးယာဉ်၊ ဆက်စပ်ပစ္စည်းများနှင့်
အပိုပစ္စည်းများ တင်သွင်းခြင်းအတွက်
အကောက်ခွန်ဆိုင်ရာ
သိကောင်းစရာများ

